

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစာရင်းအင်းအဖွဲ့



၂၀၁၈ ခုနှစ် သြဂုတ်လအတွက်
မြန်မာနိုင်ငံ၏ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း
အခြေအနေ

Monthly
**INFLATION
REPORT**
SEP, 2018

အကြောင်းအရာ။ ၂၀၁၈ ခုနှစ် သြဂုတ်လအတွက် တစ်နိုင်ငံလုံး၏ ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေကိုအစီရင်ခံတင်ပြခြင်း

၁။ စားသုံးသူဈေးနှုန်း၏ လအလိုက်ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၂ ခုနှစ် အခြေခံနှစ် ဖြင့် တွက်ချက်ထားသော ၂၀၁၈ ခုနှစ် သြဂုတ်လအတွက် တစ်နိုင်ငံလုံး၏ အစားအစာအုပ်စု အတွက် စားသုံးသူဈေးနှုန်းမှာ ၁၅၆.၈၈ ဖြစ်ပြီး၊ အစားအစာမဟုတ်သောအုပ်စုအတွက် စားသုံးသူ ဈေးနှုန်းမှာ ၁၂၆.၂၇ ရှိပါသည်။ ၂၀၁၈ ခုနှစ် သြဂုတ်လ၏ အုပ်စုအားလုံးအတွက် စားသုံးသူဈေးနှုန်းမှာ ၁၄၄.၁၇ ဖြစ်ပြီး ယခင်လ၏ စားသုံးသူဈေးနှုန်း ၁၄၂.၉၁ နှင့် နှိုင်းယှဉ်ပါက ၀.၈၈% မြင့်တက်လာပါသည်။ Core Inflation တွက်ချက်ရန်လိုအပ်သည့် အစားအစာအုပ်စုနှင့် လောင်စာဆီ ဈေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ၂၀၁၈ ခုနှစ် သြဂုတ်လ၏ စားသုံးသူ ဈေးနှုန်း(Core CPI) မှာ ၁၂၁.၄၁ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ်သည့် ၁၂၀.၅၂ နှင့် နှိုင်းယှဉ်ပါက ၀.၇၄% မြင့်တက်လာပါသည်။

၂။ စားသုံးသူဈေးနှုန်း၏ နှစ်အလိုက်ပြောင်းလဲမှုအခြေအနေကို လေ့လာပါက ၂၀၁၈ ခုနှစ် သြဂုတ်လ၏ စားသုံးသူဈေးနှုန်းမှာ ၁၄၄.၁၇ ဖြစ်သဖြင့် ယခင်နှစ် အလားတူလ၏ အခြေအနေ ၁၃၃.၂၇ နှင့် နှိုင်းယှဉ်ပါက ၈.၁၈ % မြင့်တက်လာပါသည်။ အလားတူ ၂၀၁၈ ခုနှစ် သြဂုတ်လ ၏ Core CPI မှာ ၁၂၁.၄၁ ဖြစ်ရာ ယခင်နှစ် အလားတူလ၏ Core CPI အခြေအနေ ၁၁၅.၄၅ နှင့် နှိုင်းယှဉ်ပါက ၅.၁၇ % မြင့်တက်ခဲ့ပါသည်။

၃။ ၂၀၁၈ ခုနှစ် သြဂုတ်လတွင် အစားအစာအုပ်စု(Food) ၏ ဈေးနှုန်းမှာ ၁၅၆.၈၈ ဖြစ်သဖြင့် ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၈၆% မြင့်တက်လာပါသည်။ အခြေခံစားသောက် ကုန်များ ဖြစ်သည့် ဆန်(ဧည့်မထ)၊ ဆန်(ငစိန်)နှင့် ဆန်(ငကျွဲ) ဈေးနှုန်းများမှာ ဆက်လက် မြင့်တက်လာပါသည်။ အလားတူ မြေပဲဆီ၊ နှမ်းဆီ၊ ဟင်းရွက်ဆီ၊ အသားငါးအုပ်စုရှိ ကုန်ပစ္စည်း ဈေးနှုန်းများ၊ ငါးခြောက်ဈေးနှုန်းများ၊ ငရုတ်သီးခြောက်(အပု)၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။


၄။ ၂၀၁၈ ခုနှစ် သြဂုတ်လတွင် အစားအစာမဟုတ်သောအုပ်စု (Non Food) ၏ ဈေးနှုန်း မှာ ၁၂၆.၂၇ ဖြစ်သဖြင့် ယခင်လနှင့် နှိုင်းယှဉ်ပါက ၀.၉၂% မြင့်တက်နေသည်ကိုတွေ့ရှိရပါသည်။ ယင်းအုပ်စုအတွင်းရှိ ဆေးပေါ့လိပ်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာပါသည်။ အလားတူ ရွှေထည်ပစ္စည်းများ၊ အမျိုးသမီး/ အမျိုးသားဝတ် လုံချည်များ၊ ရုပ်အင်္ကျီ၊ တီရှပ်၊ စပို့ရှပ်၊ မိုးကာအင်္ကျီ၊ စက်ချုပ်ခ(အမျိုးသမီး)၊ ဖိနပ်(သားရေ)၊ ရာဘာဖိနပ်၊ အိမ်ဆောက်ပစ္စည်းနှင့်

အိမ်အသုံးအဆောင်စသည့် ကုန်ပစ္စည်းဈေးနှုန်းများမှာ ယခင်လကထက် မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် သယ်ယူပို့ဆောင်ရေးအုပ်စု တွင် ပါဝင်သော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဘတ်စ်ကားခ(မြို့တွင်း)၊ အငှားယာဉ်ခ(မြို့တွင်း)၊ မော်တော်ကားဈေးနှုန်းများ၊ မော်တော်ဆိုင် ကယ်ဈေးနှုန်းများနှင့် မော်တော်ယာဉ်ပြုပြင် ထိန်း သိမ်းစရိတ်များ မြင့်တက်လျက်ရှိပါသည်။

၅။ ယခု ဩဂုတ်လအတွင်း မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ သိသိ သာသာ ဆက်လက်မြင့်တက်လာခြင်းကြောင့် သွင်းကုန်ပစ္စည်းများဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းများ မြင့်တက်လာပြီး၊ ကုန်စည်ပို့ဆောင်မှုစရိတ်ကြီးမားလာကာ အထွေထွေကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

၆။ ထို့အပြင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ သီးနှံစိုက်ခင်းများ အပျက် အစီးများခြင်း စသည့် သဘာဝဘေးအန္တရာယ်ကြောင့် ကုန်စည်ဈေးနှုန်းများ သိသိသာသာ မြင့် တက်လျက်ရှိပါသည်။

၇။ ၂၀၁၈ ခုနှစ် ဩဂုတ်လအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း(Annual Rate of Inflation) မှာ ၅.၅၀% ဖြစ်ပြီး၊ အစားအစာအုပ်စုနှင့် လောင်စာဆီဈေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထား သော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Core Inflation) ၄.၅၉% ရှိပါသည်။ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း(Year on Year Inflation) မှာ ၈.၁၈ % ဖြစ်ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Core Inflation) မှာ ၅.၁၇% ရှိပါကြောင်း အစီရင်ခံတင်ပြ အပ်ပါသည်။



(ဒေါက်တာဝါဝါမောင်)
ညွှန်ကြားရေးမှူးချုပ်

တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတင်ပြချက်

(၂၀၁၈ ခုနှစ် သြဂုတ်လ)

အကြောင်းအရာ	စာမျက်နှာ
<p style="text-align: center;">အပိုင်း(က)</p> <p>၂၀၁၈ ခုနှစ် ဇူလိုင်လ နှင့် ၂၀၁၈ ခုနှစ် သြဂုတ်လ စားသုံးသူဈေးဆနှုန်းနှိုင်းယှဉ်ချက် စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)</p> <p>အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း</p> <p>တစ်နိုင်ငံလုံး၏ အုပ်စုအလိုက်စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၁)</p>	<p style="text-align: center;">၁</p> <p style="text-align: center;">၁</p> <p style="text-align: center;">၈</p>
<p style="text-align: center;">အပိုင်း(ခ)</p> <p>၂၀၁၇ ခုနှစ် သြဂုတ်လ နှင့် ၂၀၁၈ ခုနှစ် သြဂုတ်လ စားသုံးသူဈေးဆနှုန်းနှိုင်းယှဉ်ချက် စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)</p> <p>အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း</p>	<p style="text-align: center;">၉</p> <p style="text-align: center;">၉</p>
<p style="text-align: center;">အပိုင်း(ဂ)</p> <p style="text-align: center;">စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း</p> <p>၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအခြေအနေတင်ပြခြင်း</p> <p>၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း</p> <p>တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၂) သုံးသပ်တင်ပြချက်</p> <p>အဓိကကျသောကုန်ပစ္စည်းများ၏ လက်လီဈေးနှုန်းပြောင်းလဲမှုများ (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၃)</p>	<p style="text-align: center;">၁၇</p> <p style="text-align: center;">၁၈</p> <p style="text-align: center;">၂၁</p> <p style="text-align: center;">၂၂</p> <p style="text-align: center;">၂၅</p>


တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းစိစစ်ချက်

အပိုင်း(က)

၂၀၁၈ ခုနှစ် ဇူလိုင်လ နှင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ စားသုံးသူဈေးဆနှုန်း နှိုင်းယှဉ်ချက်

စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)

၁။ ၂၀၁၈ ခုနှစ် ဩဂုတ်လ အတွက် စားသုံး သူဈေးဆနှုန်းမှာ ၁၄၄.၁၇ ဖြစ်ရာ ယခင်လ အခြေအနေ ၁၄၂.၉၁ နှင့် နှိုင်းယှဉ်ပါက ၀.၈၈% မြင့်တက်လာပါသည်။ ထိုအုပ်စုများအနက် အစားအစာအုပ်စု၊ အိမ်အသုံးအဆောင်ပစ္စည်း နှင့် ပြုပြင်ထိန်းသိမ်းစရိတ်၊ ကျန်းမာရေးအုပ်စု၊ သယ်ယူပို့ဆောင်ရေးအုပ်စုနှင့် ပညာရေးအုပ်စု တို့မှာ သိသိသာသာ မြင့်တက်လျက်ရှိပါသည်။




ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း

၂။ ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်း များကို ဇယား(၁)ဖြင့် အုပ်စုအလိုက်ဖော်ပြထားပြီး အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

(က) အစားအစာအုပ်စု၏ ဈေးဆနှုန်း မှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၌ ၁၅၆.၈၈ ရှိ၍ ယခင်လ နှင့် နှိုင်းယှဉ်ပါက ၀.၈၆% မြင့်တက်လာပါသည်။ ယခုလတွင် ခရမ်းချဉ်

သီးဈေးနှုန်းမှာ ၂၇.၈၂% ဖြင့် သိသိသာသာ ကျဆင်းလာပါ သည်။ အလားတူ ငါးခူ ၂.၁၃%၊ ကြက်သွန်ဖြူ ၅.၈၄%၊ ကြက်သွန်နီ ၂.၀၈% ကျဆင်းလာခဲ့သော် လည်း၊ ဆန်(ဧည့်မထ) ၂.၄၃%၊ မြေပဲဆီ ၂.၅၂%၊ နှမ်းဆီ ၁.၅၇%၊ စားအုန်းဆီ ၃.၇၈%၊ ကြက်သား ၀.၈၉%၊ ဝက်သား ၀.၆၁%၊ အမဲသား ၂.၁၆%၊ ဘဲဥ ၃.၈၉%၊ ကြက်ဥ ၄.၈၃%၊ ငါးရံ ၁.၁၄%၊ ငါးရံခြောက် ၁.၀၅%နှင့် ပုစွန်ခြောက် ၁.၁၂% ဖြင့် ဈေးနှုန်းများ အသီးသီး မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ မီးဖို ချောင်သုံး ပစ္စည်းများတွင် ကုလားပဲခြမ်း ၃.၂၅%၊ အာလူး ၃.၂၃% နှင့် ငရုတ်သီး ခြောက် ဈေးနှုန်းများလည်း မြင့်တက်လာပါသည်။ ထို့အပြင် သစ်သီးများဖြစ်သော ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီး၊ ပန်းသီး ဈေးနှုန်းများနှင့် ဟင်းသီးဟင်း ရွက်များဖြစ်သော ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ဘူးသီး၊ မုန်လာဥအဖြူ နှင့် သခွား သီး ဈေးနှုန်းများ မြင့်တက်လာပါသည်။



စာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့


- (ခ) ဆေးလိပ်နှင့်အပျော်ယမကာအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၄၃.၈၅ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၃၆% မြင့်တက်လာပါသည်။ ဤအုပ်စု အတွင်း၌ ပါဝင်သော ကုန်ပစ္စည်းများဖြစ်သော ကွမ်းရွက်၊ ကွမ်းသီး (အခြမ်း/

အလုံး) ဈေးနှုန်းများမှာ ယခင်လကထက် ကျဆင်းလာခဲ့သော်လည်း၊ အရက် (ပြည်တွင်း/ပြည်ပ)၊ ဘီယာ(ပြည်တွင်း/ပြည်ပ)နှင့် စီးကရက်(ပြည်တွင်း/ ပြည်ပ) ဈေးနှုန်းများ အနည်းငယ်သာ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။

(ဂ) **အဝတ်အထည်အုပ်စု၏ ဈေးဆနှုန်း**မှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၂၁.၀၄ ရှိ၍၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၆၇% မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ဤ အုပ်စုတွင် ပါဝင်သော သားရေဖိနပ်၊ အမျိုးသမီးဝတ်လုံချည်(ပြည်တွင်း/ပြည်ပ)၊ တီရှပ်၊ စပို့ရှပ်၊ စွပ်ကျယ်၊ အမျိုးသားဝတ်လုံချည်၊ ဘောင်းဘီအရှည်၊ မိုးကာအင်္ကျီ ဈေးနှုန်းများ ဆက်လက် မြင့်တက်လာကြောင်း တွေ့ရပါသည်။


(ဃ) **အိမ်လခနှင့်အိမ်ပြင်ခအုပ်စု၏ ဈေးဆနှုန်း**မှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၄၇.၉၆ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၅၃% သာမြင့်တက်လာပါသည်။ ဤအုပ်စုတွင် ပါဝင်သော အိမ်လခ၊ ခနံ၊ ဝါး၊ ကျွန်းသစ်၊ သစ်မာ၊ သွပ်၊ အုတ်၊ အလုပ်သမားခ နှင့် လောင်စာဆီဈေးနှုန်းများမှာ ယခင်လကထက် အနည်းငယ် မြင့်တက်လာ သည်ကို တွေ့ရှိရပါသည်။ မိုးသည်းထန်စွာရွာသွန်းသောကြောင့် ရေကြီး ရေလျှံမှု များ ဖြစ်ပေါ်ကာ အိမ်ပြုပြင်မှုများပြုလုပ်လာကြသဖြင့် သစ်၊ ဝါး ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လာပါသည်။ ယခုအချိန်သည် မိုးတွင်းကာလဖြစ်၍ အုတ်ဖုတ် လုပ်ငန်းများ ရပ်နားထားသောကြောင့် အုတ်ဈေးနှုန်းများ မြင့်တက်လျက်ရှိ ပါသည်။

(င) **အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင် ထိန်းသိမ်းစရိတ်အုပ်စု၏ ဈေးဆနှုန်း** မှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၂၀.၀၈ ရှိ၍ ယခင်လနှင့် နှိုင်းယှဉ်ပါက ၁.၁၀% မြင့် တက်ခဲ့ပါသည်။ ဤအုပ်စုတွင် ပါဝင်သော အိမ်အသုံးအဆောင်ပစ္စည်းများ ဖြစ် သော ကုတင်၊ ဗီရို၊ ဆိုဖာ၊ ဖျာ(သင်ဖျူ/ဝါး)၊ ခြင်ထောင်၊ ရေခဲသေတ္တာ၊ အိုး (ဒန်သတ္တု)၊ သောက်ရေအိုး၊ မီးစက်၊ ဓာတ်ခဲနှင့် အိမ်အကူခ ဈေးနှုန်းများ သိသာထင်ရှားစွာ မြင့် တက်လာခဲ့၍ ဖြစ်ပါသည်။




ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

- (၈) ကျန်းမာရေးအုပ်စု၏ဈေးဆန္ဒနှုန်း မှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၄၁.၉၈ ရှိ၍ ယခင်လနှင့် နှိုင်းယှဉ်ပါက ၁.၂၃% မြင့် တက်လာသည်ကို တွေ့ရှိရပါသည်။ မိုးတွင်း၌ ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာသူများလာပြီး ဆေးဈေးနှုန်းများ နှင့် ဆေးကုသခ ဈေးနှုန်းများ မြင့်တက်ခဲ့၍ ဖြစ်ပါသည်။




ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

(ဆ) သယ်ယူပို့ဆောင်ရေးအုပ်စု ၏ ဈေးဆ နှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၁၁.၄၀ ရှိ၍ ယခင်လ အခြေ အနေ ၁၀၉.၇၁ နှင့် နှိုင်းယှဉ်ပါက ၁.၅၄% ဖြင့် သိသိသာသာ မြင့်တက်လျက်ရှိပါသည်။ ယင်းအုပ်စု ဈေးဆနှုန်းတွင် ပါဝင်သော ဓာတ်ဆီတစ် ဂါလံလျှင် ၄၂၅၄.၄၁ ကျပ် မှ ၄၄၁၅.၉၀ ကျပ်သို့ လည်းကောင်း၊ ဒီဇယ်ဆီ တစ်ဂါ လံလျှင် ၄၃၃၃.၅၇ ကျပ် မှ ၄၄၇၀.၈၆ ကျပ်သို့ လည်းကောင်း ဈေးနှုန်းများ အသီးသီး မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။ အလားတူ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ ကားခ(မြို့တွင်း)၊ အငှားယာဉ်ခ(မြို့တွင်း)နှင့် မော်တော်ယာဉ် ထိန်းသိမ်းစရိတ် ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ပါသည်။




ဓာတ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

- (ဇ) ဆက်သွယ်ရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၀၂.၁၀ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်သာ ကျဆင်းလာသည်ကို တွေ့ရှိရ ပါသည်။
- (ဈ) အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှု အုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၀၈.၃၀ ရှိ၍ ယခင်လ နှင့်နှိုင်းယှဉ်ပါက ၀.၅၉% မြင့်တက်လာခဲ့ပါသည်။ ဤအုပ် စုတွင် ပါဝင်သော တယ်လီဗေးရှင်း၊ ကွန်ပျူတာနှင့် ဂျာနယ် ဈေးနှုန်းများမှာ ယခင်လကထက် မြင့်တက်လာကြောင်း တွေ့ရှိရ ပါသည်။




ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

(ည) ပညာရေးအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၃၃.၁၀ ရှိ၍ ယခင်လနှင့် နှိုင်းယှဉ်ပါက ၁.၇၃% ဖြင့် သိသာစွာ မြင့်တက်လျက်ရှိပါသည်။ ကျောင်းဖွင့်ရာသီ ဖြစ်သောကြောင့် ကျူရှင်လခ နှင့် သင်တန်းကြေး ဈေးနှုန်းများ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။




ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

(ဋ) ပြင်ပအစားအသောက်အုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၂၃.၀၂ ရှိ၍ ယခင်လနှင့် နှိုင်းယှဉ်ပါက ၀.၈၇% မြင့်တက်ခဲ့ပါသည်။ ဤအုပ်စုအတွင်း ပါဝင်သော ပြင်ပအစားအသောက်များ ဖြစ်သော မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုပ်စုံ၊ ဒံပေါက်၊ လဖက်ရည်/ ကော်ဖီ နှင့် လက်ဖက်အစို ဈေးနှုန်းများ မြင့်တက်လာပါသည်။



ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

- (၅) အထွေထွေကုန်ပစ္စည်းအုပ်စု၏ ဈေးဆ နှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၂၈.၄၃ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၇၃% မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုတွင် ပါဝင်သော ဆံပင်ညှပ်ခဲ (အမျိုးသမီး)၊ သနပ်ခါး၊ မိတ်ကပ်၊ ရွှေ၊ လက်ဝတ်ရတနာ နှင့် ထီးဈေးနှုန်းများ မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။



ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

- (၃) အစားအစာမဟုတ်သောအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၂၆.၂၇ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၉၂% မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

၃။ ၂၀၁၈ခုနှစ် သြဂုတ်လအတွင်း အုပ်စုအလိုက် ဈေးနှုန်းပြောင်းလဲမှုရာခိုင်နှုန်းများကို ဇယား(၁)ဖြင့် ဖော်ပြထားပါသည်။

ဇယား(၁) တစ်နိုင်ငံလုံး၏ အုပ်စုအလိုက်စားသုံးသူဈေးဆနှုန်း

နှင့် ငွေကြေးဖောင်းပွမှုနှုန်း


(၂၀၁၈ ခုနှစ်၊ သြဂုတ်လ)

COICOP Code	အုပ်စုအမည်	အလေးပေး ရာခိုင်နှုန်း	၂၀၁၇ ခုနှစ်		၂၀၁၈ ခုနှစ်		ပျမ်းမျှ ငွေကြေး ဖောင်းပွမှုနှုန်း (၂၀၁၈ခုနှစ် သြဂုတ်လ အထိ)
			သြဂုတ်လ	ဇူလိုင်လ	သြဂုတ်လ	ဇူလိုင်လ	
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	
(က)	စုစုပေါင်းစားသုံးသူ ဈေးဆနှုန်း	၁၀၀	၁၃၃.၂၇	၁၄၂.၉၁	၁၄၄.၁၇	၅.၅၀	
၀၁	အစားအစာအုပ်စု	၅၈.၅၁	၁၄၄.၆၉	၁၅၅.၅၄	၁၅၆.၈၈	၄.၉၈	
၀၂	ဆေးလိပ်နှင့်အဖျော်ယမကာ	၁.၆၅	၁၂၉.၉၄	၁၄၃.၃၄	၁၄၃.၈၅	၁၃.၃၁	
၀၃	အဝတ်အထည်	၃.၂၃	၁၁၇.၄၀	၁၂၀.၂၄	၁၂၁.၀၄	၁.၉၁	
၀၄	အိမ်လခနှင့်အိမ်ပြင်ခ	၈.၀၇	၁၃၇.၂၃	၁၄၇.၁၉	၁၄၇.၉၆	၆.၃၉	
၀၅	အိမ်အသုံးအဆောင်ပစ္စည်း နှင့် ပြုပြင်ထိန်းသိမ်းစရိတ်	၂.၃၄	၁၁၅.၁၉	၁၁၈.၇၇	၁၂၀.၀၈	၃.၀၉	
၀၆	ကျန်းမာရေး	၂.၁၃	၁၃၄.၀၄	၁၄၀.၂၅	၁၄၁.၉၈	၄.၈၈	
၀၇	သယ်ယူပို့ဆောင်ရေး	၁၀.၁၃	၉၈.၃၆	၁၀၉.၇၁	၁၁၁.၄၀	၉.၈၂	
၀၈	ဆက်သွယ်ရေး	၁.၆၂	၁၀၂.၈၃	၁၀၂.၄၃	၁၀၂.၁၀	၇.၇၁	
၀၉	အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှု	၁.၀၂	၁၀၅.၉၇	၁၀၇.၆၇	၁၀၈.၃၀	၁.၂၂	
၁၀	ပညာရေး	၂.၁၅	၁၂၂.၅၀	၁၃၀.၈၃	၁၃၃.၁၀	၂.၅၅	
၁၁	ပြင်ပအစားအသောက်	၅.၉၅	၁၁၃.၇၄	၁၂၁.၉၆	၁၂၃.၀၂	၇.၈၃	
၁၂	အထွေထွေကုန်ပစ္စည်း	၃.၂၁	၁၂၂.၉၈	၁၂၇.၄၉	၁၂၈.၄၃	၃.၈၀	
	အစားအစာမဟုတ်သောအုပ်စု	၄၁.၄၉	၁၁၇.၁၆	၁၂၅.၁၂	၁၂၆.၂၇	၆.၄၆	
(ခ)	အစားအစာနှင့် လောင်စာဆီ မပါဝင်သော စားသုံးသူ ဈေးဆနှုန်း (Core CPI)	၃၄.၂၉	၁၁၅.၄၅	၁၂၀.၅၂	၁၂၁.၄၁	*၄.၅၉	

အပိုင်း(ခ)

၂၀၁၇ ခုနှစ် ဩဂုတ်လ နှင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ စားသုံးသူဈေးဆနှုန်း နှိုင်းယှဉ်ချက် စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)

၁။ ၂၀၁၈ ခုနှစ် ဩဂုတ်လအတွက် စားသုံးသူ ဈေးဆနှုန်းမှာ ၁၄၄.၁၇ ဖြစ်ရာ ယခင်နှစ် အလားတူလ၏ စားသုံးသူဈေးဆနှုန်း ၁၃၃.၂၇ နှင့် နှိုင်းယှဉ်ပါက ၈.၁၈% မြင့်တက်လာ ပါသည်။ အုပ်စုအားလုံးတွင် ပါဝင်သောကုန်ပစ္စည်း ဈေးနှုန်းများမှာ ယခင်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။




စာစီစဉ် ဗဟိုစာရင်းအင်းအဖွဲ့

အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း

၂။ ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်း များကို အုပ်စုအလိုက် အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။


(က) အစားအစာအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၅၆.၈၈ ရှိ၍ ၂၀၁၇ ခုနှစ် ဩဂုတ်လ အခြေအနေ ၁၄၄.၆၉ နှင့် နှိုင်းယှဉ်ပါက ၈.၄၂% မြင့်တက်နေ ပါသည်။ ဆန်(ဧည့်မထ)ဈေးနှုန်းမှာ ယခင်နှစ် အလားတူကာလကထက် ၁၁.၄၄% မြင့်တက်လာပါသည်။ အလားတူ မြေပဲဆီ ၁၀.၁၃%၊ နှမ်းဆီ ၆.၁၉%၊ ကြက်သား

၅.၆၂%၊ ဝက်သား ၉.၀၆%၊ အမဲသား ၄.၉၆%၊ ဘဲဥ ၃.၁၃%၊ ကြက်ဥ ၁၇.၃၀%၊
 ငါးခူ ၇.၇၂%၊ ငါးရံ ၆.၇၁%၊ ပုစွန်ခြောက် ၁၁.၁၄%၊ ငါးရံခြောက် ၈.၂၉% နှင့်
 ရေကျိုငါးပိ ၄.၇၃% ဖြင့် ဈေးနှုန်းများအသီးသီး မြင့်တက်လာကြောင်း တွေ့ရှိရ
 ပါသည်။ အလားတူ ခရမ်းချဉ်သီး ဈေးနှုန်းမှာလည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက
 ၁၁.၆၂% ဖြင့် သိသိသာသာ မြင့်တက်လျက် ရှိပါသည်။ သို့သော် စားအုန်းဆီ
 ၀.၅၂% နှင့် ငါးမြစ်ချင်း ၂.၂၂% ဖြင့် ဈေးနှုန်းများ အသီးသီးကျဆင်းလာခဲ့
 ကြောင်း တွေ့ရှိရပါသည်။ မီးဖိုချောင်သုံး ပစ္စည်းများတွင် ကြက်သွန်ဖြူ ၄၉.၉၇%၊
 ကုလားပဲခြမ်း ၂၂.၃၀%၊ ကြက်သွန်နီ ၄၇.၁၈% ဖြင့် သိသာထင်ရှားစွာ ကျဆင်း
 လာကြောင်း တွေ့ရှိရပါသည်။




စာစိမ့် ဗဟိုစာရင်းအင်းအဖွဲ့

- (ခ) ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၏ ဈေးနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၌ ၁၄၃.၈၅ ရှိ၍ ၂၀၁၇ ခုနှစ် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက ၁၀.၇၁% မြင့်တက်နေပါသည်။ ဤအုပ်စုတွင် ပါဝင်သော အရက် နှင့် ဘီယာ (ပြည်တွင်း/ ပြည်ပ)၊ ဆေးပေါ့လိပ်၊ စီးကရက်(ပြည်တွင်း/ပြည်ပ) နှင့် ကွမ်းရွက် ဈေးနှုန်းများမှာ ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်လာခဲ့သော်လည်း ကွမ်းသီးခြမ်းနှင့် ကွမ်းသီးလုံး ဈေးနှုန်းများမှာ ကျဆင်းလာခဲ့ပါသည်။



ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့


- (ဂ) အဝတ်အထည်အုပ်စု ၏ ဈေးဆနှုန်း မှာ ၂၀၁၈ ခုနှစ် သြဂုတ်လ၌ ၁၂၁.၀၄ ရှိပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လ နှင့် နှိုင်းယှဉ်ပါက ၃.၁၀% မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ဤအုပ်စုတွင် ပါဝင်သော အမျိုးသမီး/ အမျိုးသား ဝတ်လုံချည်၊ ဂျာကင်၊ တီရှပ်၊ စပိုရှပ်၊ သားရေ ဖိနပ်၊ မိုးကာနှင့် အမျိုးသမီးစက်ချုပ်ခ ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်ခဲ့ပါသည်။



ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့


- (ဃ) အိမ်လခနှင့်အိမ်ပြင်ခအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် သြဂုတ်လ၌ ၁၄၇.၉၆ ရှိပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လနှင့် နှိုင်း ယှဉ်ပါက ၇.၈၂% မြင့်တက်လာပါသည်။

ဤအုပ်စုတွင် ပါဝင်သော အိမ်ငှားခ၊ အိမ် ဆောက်ပစ္စည်းများ၊ မီးသွေး ဈေးနှုန်းများ၊ အိမ်ပြင်ခ၊ ဂက်(စ်) ဓာတ်ငွေ၊ ရေခွန်နှင့် ရေဖိုး ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။




ဇယား ၁၂ ဇယား ၁၂ ဇယား ၁၂

(င) အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင် ထိန်းသိမ်းစရိတ်အုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် သြဂုတ်လ၌ ၁၂၀.၀၈ ရှိပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ၄.၂၄%မြင့်တက်ခဲ့ပါသည်။ ဤအုပ်စုတွင် ပါဝင်သော အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အိမ်ပြုပြင်ထိန်းသိမ်းစရိတ်တို့မှာ ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။




ဇယား ၁၂ ဇယား ၁၂ ဇယား ၁၂

- (စ) ကျန်းမာရေးအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် သြဂုတ်လ၌ ၁၄၁.၉၈ ရှိပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ၅.၉၂% မြင့်တက်လျက်ရှိပါသည်။ ရိုးရိုးဆေးကုသခ၊ အထူးဆေးကုသခ၊ အထွေ ထွေဆေးကုသခ၊ ဆေးရုံ၌ ဆေးကုသခ၊ အားဆေး၊ အကိုက်အခဲပျောက်ဆေး နှင့် တိုင်းရင်းဆေးဈေးနှုန်းများ ယခင်နှစ်ကထက် မြင့်တက်နေကြောင်း တွေ့ရှိရ ပါသည်။




ဓာတ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

- (ဆ) သယ်ယူပို့ဆောင်ရေးအုပ်စု၏ ဈေးဆနှုန်း မှာ ၂၀၁၈ ခုနှစ် သြဂုတ်လ၌ ၁၁၁.၄၀ ရှိပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လ နှင့် နှိုင်း ယှဉ်ပါက ၁၃.၂၅% ဆက်လက် မြင့်တက်လာပါသည်။ ယင်းအုပ်စု ဈေးဆနှုန်းတွင် ပါဝင်သော ဒီဇယ်ဆီ ဈေးနှုန်းမှာ တစ်ဂါလံလျှင် ၃၁၉၉.၇၆ ကျပ်ရှိရာမှ ယခု နှစ်တွင် ၄၄၇၀.၈၆ ကျပ်သို့ မြင့်တက်လာပါသည်။ အလားတူ ဓာတ်ဆီဈေးနှုန်း မှာလည်း တစ်ဂါလံလျှင် ၃၃၆၈.၁၀ ကျပ်ရှိရာ မှ ၄၄၁၅.၉၀ ကျပ်သို့ သိသိသာသာ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။ ထို့ပြင် မော်တော်ကား၊ မော်တော် ဆိုင်ကယ်၊ စက်ဘီး၊ ဘတ်(စ်) ကားခ(ခရီးဝေး) (ပြည်တွင်း)၊ အငှားယာဉ်ခ၊ ဆိုက်ကားခနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းစရိတ် ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။




ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

- (ဇ) ဆက်သွယ်ရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၀၂.၁၀ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဩဂုတ်လနှင့်နှိုင်းယှဉ်ပါက ၀.၇၁% ကျဆင်းလာပါသည်။ ဤအုပ်စုတွင် ပါဝင်သော မိုဘိုင်းလ်ဖုန်းဈေးနှုန်းများမှာ မော်ဒယ်အသစ်များ ဝင်ရောက်မှုများလာပြီး မော်ဒယ်အဟောင်းဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းလာပါသည်။
- (ဈ) အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှုအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၀၈.၃၀ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ နှင့် နှိုင်းယှဉ်ပါက ၂.၂၀% မြင့်တက်ခဲ့ပါသည်။ ဤအုပ်စုတွင် ပါဝင်သော တယ်လီဗီးရှင်း၊ ကွန်ပျူတာ၊ စီဒီ တိပ်ခွေ၊ သတင်းစာ၊ ဂျာနယ် နှင့် ဗလာစာအုပ် ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသည့် အတွက် ဖြစ်ပါသည်။




ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

(ည) ပညာရေးအုပ်စု၏ဈေးဆနှုန်း မှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၃၃.၁၀ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက ၈.၆၅% မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုတွင် ပါဝင်သော ကျူရှင်လခနှင့် သင်တန်း ကြေးဈေးနှုန်းများမှာ ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်လျက်ရှိ ပါသည်။




ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

(ဋ) ပြင်ပအစားအသောက်အုပ်စု၏ ဈေးဆ နှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၌ ၁၂၃.၀၂ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ နှင့် နှိုင်း ယှဉ်ပါက ၈.၁၆% ဖြင့် သိသိသာသာ မြင့် တက်လာခဲ့ပါသည်။ ဤအုပ်စုအတွင်း ပါဝင်သော အကြော်စုံ၊ မုန့်ဟင်းခါး၊ အုန်း နို့ခေါက်ဆွဲ၊ အသုပ်၊ ခေါက်ဆွဲကြော်၊ ကြေးအိုး၊ ထမင်းနှင့် ဟင်း၊ လက်ဖက် ရည်၊ ကော်ဖီ၊ ရေခဲမုန့်နှင့် ကွမ်းယာ ဈေးနှုန်းမှာ ယခင်နှစ်ကထက် မြင့်တက်နေကြောင်း တွေ့ရပါသည်။



ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့

- (၅) အထွေထွေကုန်ပစ္စည်းအုပ်စု၏ ဈေးဆ နှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၂၈.၄၃ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက ၄.၄၃% မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုတွင် ပါဝင်သော ကုန်ပစ္စည်း အများစုမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ မြင့်တက်လာခဲ့ရာတွင် ရွှေထည် ပစ္စည်းဈေးနှုန်းမှာ ၄.၄၇%၊ ဆံပင်ညှပ်ခဲ (အမျိုးသမီး) ၅.၈၂%၊ သနပ်ခါး ၅.၉၈%၊ မိတ်ကပ် ၁၁.၂၄% တို့ဖြင့် သိသာစွာ မြင့်တက်ခဲ့၍ ဖြစ်ပါသည်။



ဇာစ်မြစ် ဗဟိုစာရင်းအင်းအဖွဲ့


- (၆) အစားအစာမဟုတ်သောအုပ်စု၏ ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လ၌ ၁၂၆.၂၇ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဩဂုတ်လနှင့်နှိုင်းယှဉ်ပါက ၇.၇၈% မြင့်တက်လာခဲ့ပါသည်။ အစားအစာမဟုတ်သောအုပ်စုတွင် ပါဝင်သော အုပ်စုအားလုံး၏ ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသောကြောင့်ဖြစ်ပါသည်။

အပိုင်း(ဂ)


စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတင်ပြခြင်း

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအခြေအနေတင်ပြခြင်း

၁။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၁၈ ခုနှစ် ဩဂုတ်လအထိ တစ်နှစ်တာကာလအတွင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းကို လေ့လာပါက ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ၁၃၄.၄၃ ရှိရာမှ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၃၉.၅၁ ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော် ၂၀၁၈ ခုနှစ် မတ်လတွင် ၁၃၉.၁၁ ဖြစ်ပေါ်ခဲ့သဖြင့် ရာခိုင်နှုန်း အနည်းငယ် ပြန်လည် ကျဆင်းခဲ့ပါသည်။ တစ်ဖန် ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ ပြန်လည် မြင့်တက်ခဲ့ရာ ယခုလအထိ ဆက်လက်မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ ဇွန်လမှစ၍ မိုးများစွာ ရွာသွန်းခဲ့ပြီး သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်နေသောကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ကုန်စည်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။




ဇယား ၁၂-၁ ဇယား ၁၂-၁ ဇယား ၁၂-၁




ဇယား ၁၂။ ဇယား ၁၂။ ဇယား ၁၂။

၄။ တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံ နှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံ တွက် ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၀ ခုနှစ် ဩဂုတ်လအထိ တစ်နှစ်ပျမ်းမျှ ၅.၅၀% ရှိ၍ ဇူလိုင်လအထိ တစ်နှစ်ပျမ်းမျှ ၅.၀၂% နှင့် နှိုင်းယှဉ်ပါက ၀.၄၈% ပိုမိုမြင့် တက် လာပါကြောင်း တွေ့ရှိရပါသည်။ တစ်နှစ်တာကာလအတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၀ ခုနှစ် မတ်လတွင် ၄.၀၃% ဖြင့် အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် အမြင့် ဆုံးဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရှိခဲ့ပါသည်။




ဇယား ၁၂။ ဇယား ၁၂။ ဇယား ၁၂။

၅။ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆန္ဒနှုန်းနှင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို ဇယား(၂)ဖြင့် တင်ပြထားပါသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့တွင် ၁၀.၄၁% ဖြင့် အမြင့်ဆုံးဖြစ်ပေါ်ပြီး၊ ရခိုင်ပြည်နယ်တွင် ၉.၆၄% ဖြင့် ဒုတိယအမြင့်ဆုံး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၆.၇၅% ဖြင့် တတိယ အမြင့်ဆုံးအသီးသီး ဖြစ်ပေါ်လျက်ရှိပါသည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ရခိုင်ပြည်နယ်တွင် ၁၂.၆၁% ဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်းအများဆုံးဖြစ်ပေါ်ခဲ့ပြီး၊ ကယားပြည်နယ်တွင် ၄.၈၆% ဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။



ဇယား(၁) ဇယား(၁) ဇယား(၁) ဇယား(၁) ဇယား(၁)



ဇယား(၂) ဇယား(၂) ဇယား(၂) ဇယား(၂) ဇယား(၂)

ဇယား(၂)တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး(၃)မြို့၏

စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း

(၂၀၁၈ ခုနှစ်၊ ဩဂုတ်လ)

အမှတ်စဉ်	တိုင်းဒေသကြီး/ပြည်နယ်	အလေးပေးရာခိုင်နှုန်း	၂၀၁၇ ခုနှစ်	၂၀၁၈ ခုနှစ်		ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (၂၀၁၈ ခုနှစ် ဩဂုတ်လ အထိ)
			ဩဂုတ်လ	ဇူလိုင်လ	ဩဂုတ်လ	
(၁)	(၂)		(၃)	(၄)	(၅)	(၈)
၁	ကချင်ပြည်နယ်	၃.၀၁	၁၃၅.၄၃	၁၄၈.၁၀	၁၄၉.၂၅	၅.၉၃
၂	ကယားပြည်နယ်	၀.၅၂	၁၃၉.၉၇	၁၄၆.၃၇	၁၄၆.၇၈	၄.၆၇
၃	ကရင်ပြည်နယ်	၃.၁၂	၁၂၃.၅၃	၁၃၀.၀၉	၁၃၇.၉၅	၅.၃၀
၄	ချင်းပြည်နယ်	၀.၇၄	၁၇၆.၆၄	၁၈၃.၇၄	၁၈၈.၀၁	၃.၂၀
၅	စစ်ကိုင်းတိုင်းဒေသကြီး	၁၁.၁၀	၁၃၁.၂၀	၁၃၇.၃၇	၁၃၈.၀၀	၃.၉၉
၆	တနင်္သာရီတိုင်းဒေသကြီး	၂.၈၄	၁၁၉.၁၂	၁၂၈.၁၉	၁၂၉.၂၅	၅.၅၈
၇	ပဲခူးတိုင်းဒေသကြီး	၈.၈၃	၁၃၁.၉၇	၁၃၉.၄၉	၁၄၁.၀၃	၄.၅၄
၈	မကွေးတိုင်းဒေသကြီး	၇.၃၃	၁၃၃.၇၀	၁၄၇.၆၅	၁၄၈.၆၆	၆.၇၂
၉	မန္တလေးတိုင်းဒေသကြီး	၁၁.၀၈	၁၂၈.၁၆	၁၃၆.၇၃	၁၃၇.၂၇	၄.၄၁
၁၀	မွန်ပြည်နယ်	၅.၁၃	၁၂၆.၇၅	၁၄၀.၅၁	၁၄၂.၁၅	၆.၅၇
၁၁	ရခိုင်ပြည်နယ်	၄.၅၄	၁၆၂.၁၉	၁၈၁.၂၁	၁၈၂.၆၄	၉.၆၄
၁၂	ရန်ကုန်တိုင်းဒေသကြီး	၇.၄၇	၁၂၈.၀၂	၁၃၅.၆၅	၁၃၆.၈၉	၄.၂၄
၁၃	ရှမ်းပြည်နယ်	၉.၁၁	၁၄၂.၁၈	၁၅၂.၉၈	၁၅၃.၅၃	၆.၃၀
၁၄	ဧရာဝတီတိုင်းဒေသကြီး	၉.၉၀	၁၃၃.၇၀	၁၄၃.၅၅	၁၄၄.၄၉	၆.၇၅
၁၅	ပြည်ထောင်စုနယ်မြေ	၁.၄၁	၁၂၄.၁၀	၁၂၉.၆၇	၁၃၁.၂၅	၂.၄၀
၁၆	ရန်ကုန်မြို့	၁၀.၅၉	၁၃၄.၇၉	၁၄၂.၄၆	၁၄၃.၉၀	၄.၃၄
၁၇	မန္တလေးမြို့	၂.၅၈	၁၂၄.၁၂	၁၃၈.၅၉	၁၃၉.၁၇	၁၀.၄၁
၁၈	နေပြည်တော်	၀.၆၉	၁၂၂.၃၉	၁၃၂.၅၂	၁၃၂.၇၆	၅.၉၂
တစ်နိုင်ငံလုံး		၁၀၀.၀၀	၁၃၃.၂၇	၁၄၂.၉၁	၁၄၄.၁၇	၅.၅၀

သုံးသပ်တင်ပြချက်

၆။ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပေါ်ခဲ့သော ကုန်ပစ္စည်းဈေးနှုန်း ပြောင်းလဲမှု အခြေအနေ များကို အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

(က) ယခုလတွင် ဖြစ်ပေါ်ခဲ့သော ဆန်ဈေးနှုန်းများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ မြင့်တက်လျက်ရှိသကဲ့သို့ ယခင်လနှင့် နှိုင်းယှဉ်ပါကလည်း ဆန် ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။ ၂၀၁၈ ခုနှစ် ဇွန်လမှစ၍ မိုးရွာသွန်းခဲ့ရာ ဇူလိုင်လနှင့် ဩဂုတ်လအထိ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် မရွှေ့ပြောင်းနိုင်သော စပါးစိုက်ခင်းများ၊ သီးနှံစိုက်ခင်းများ ပျက်စီးခဲ့ခြင်း၊ စပါးဈေးနှုန်းများမှာလည်း ယခင်နှစ်ကထက် တင်း ၁၀၀လျှင် ကျပ် တစ်သိန်းခန့် ဈေးမြင့်နေခြင်း၊ စပါးလက်ကျန်နည်းခြင်းတို့ကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ပါသည်။

(ခ) စားသုံးဆီအုပ်စုတွင်ပါဝင်သော မြေပဲဆီ၊ နှမ်းဆီနှင့် ဟင်းရွက်ဆီဈေးနှုန်းများမှာ ကုန်ကြမ်းများဖြစ်သော မြေပဲဆီဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း၊ မိုးရွာသွန်းမှုကြောင့် နှမ်းခင်းများ ပျက်စီးခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာပါသည်။ အလားတူ စားအုန်းဆီဈေးနှုန်းမှာ ယခင်လကထက် မြင့်တက်လျက်ရှိပါသည်။ ပြည်ပစား အုန်းဆီ ဈေးနှုန်းမှာ ယခင်လတွင် မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၉.၀၃ ရှိခဲ့ရာမှ ယခုလတွင် အမေရိကန်ဒေါ်လာ ၅၄၃.၈၃ သို့ ကျဆင်းလာခဲ့ သော်လည်း နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၈၅ကျပ်ခန့် မြင့်တက်လာ သောကြောင့် ပြည်တွင်း စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာပါသည်။

(ဂ) အသား၊ ငါးနှင့်ဥအုပ်စုတွင် ပါဝင်သော အသားဈေးနှုန်းများနှင့် ငါးဈေးနှုန်းများ၊ ကြက်ဥ၊ ဘဲဥဈေးနှုန်းများ သိသိသာသာမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ကြက်စာ၊ ဘဲစာ၊ ဝက်စာ ဈေးနှုန်းများ ကြီးမြင့်နေခြင်းကြောင့် လည်းကောင်း၊ ပြည်ပမှ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် ဝယ်ယူမှုများရှိနေခြင်းကြောင့်လည်းကောင်း၊ ကြက်ဥ၊ ဘဲဥ အထွက်နှုန်းနည်းခြင်း၊ မိုးများသဖြင့် ငါးဖမ်းဆီး ရရှိမှု နည်းပါး ခြင်းကြောင့် အသား၊ ငါးနှင့် ဥဈေးနှုန်းများ မြင့်တက်လာပါသည်။ ငါးခြောက်

ပြုလုပ်ရန် ငါးကုန်ကြမ်းရှားပါးခြင်းကြောင့် ငါးခြောက်ဈေးနှုန်းများ မြင့်တက်လာကြောင်းတွေ့ရှိရပါသည်။ ယခုလအတွင်း ယခင်နှစ်များထက် မိုးရွာသွန်းမှု ပိုမိုခဲ့ပြီး သဘာဝဘေးအန္တရာယ်ပြင်းထန်စွာ ခံစားခဲ့ရသောကြောင့် ကုန်စည်စီးဆင်းမှုနှေးကွေးကာ ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လျက် ရှိပါသည်။

(ဃ) ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဒေသအတွင်း ခရမ်းချဉ်သီး ထွက်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းများ သိသိသာသာ ပြန်လည်ကျဆင်းလာပါသည်။ ယခုလအတွင်း မိုးများသောကြောင့် အသီးအနှံစိုက်ခင်းများ၊ ကန်စွန်းခင်းများ ပျက်စီးခြင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်ကို တွေ့ရပါသည်။

(င) ယခုလတွင် ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းမှာ ၁၅ပဲရည် တစ်ကျပ်သားလျှင် ၈၉၇၉၅၅ ကျပ် ဖြစ်သဖြင့် လွန်ခဲ့သောလကထက် ၀.၈၄% ဆက်လက်မြင့်တက်ခဲ့ပါသည်။ လွန်ခဲ့သောနှစ်နှင့် နှိုင်းယှဉ်ပါကလည်း ၄.၄၇% မြင့်တက်လျက်ရှိပါသည်။ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်ထရိုင်အောင်စလျှင် ယခင်လတွင် အမေရိကန်ဒေါ်လာ ၁၂၃၉.၃၄ ရှိရာ မှ ၁၂၀၁.၆၄ သို့ ဆက်လက်ကျဆင်းလာခဲ့ပါသည်။ ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းလာခဲ့သော်လည်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ် ငွေလဲလှယ်နှုန်းမှာ ယခင်လတွင် တစ်ဒေါ်လာလျှင်(ပျမ်းမျှ) ၁၄၁၀ ကျပ်ရှိရာမှ ယခုလတွင် ၁၄၉၅ ကျပ်သို့ မြင့်တက်နေခြင်းနှင့် မိုးတွင်းကာလ ဖြစ်သဖြင့် ရွှေလုပ်ကွက်များရပ်နားထားခြင်း စသည့်အကြောင်းရင်းများကြောင့် မြန်မာ့ရွှေဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

(စ) ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော လောင်စာဆီဈေးနှုန်းမှာ ပြည်ပမှ တင်သွင်းရာ၌ ဒီဇယ်ဆီတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၅.၅၉ မှ ၈၇.၂၅ သို့ လည်းကောင်း၊ ဓာတ်ဆီတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၈၁.၂၇ မှ ၈၂.၃၇ သို့လည်းကောင်း ပြန်လည်မြင့်တက်လာပါသည်။ ပြည်ပမှ တင်သွင်းသော လောင်စာဆီဈေးနှုန်းများ မြင့်တက်လာသကဲ့သို့ နိုင်ငံခြားငွေလဲလှယ်နှုန်း အပေါ်မူတည်၍

ရောင်းချနေသော ပြည်တွင်းလောင်စာဆီ ဈေးနှုန်းများလည်း တရိပ်ရိပ် မြင့်တက် လျက်ရှိကြောင်း တွေ့ရှိရပါသည်။

၇။ ၂၀၁၈ခုနှစ် ဩဂုတ်လအတွင်း မိုးရွာသွန်းမှုများခဲ့ခြင်း၊ ဆွာရေလှောင်တံမံမှ ရေပိုလွှဲ ကျိုး ပေါက်ခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ် ပြင်းပြင်းထန်ထန်ခံစားခဲ့ရသော မြို့နယ်များတွင် တိရိစ္ဆာန်များသေကြေပျက်စီးမှုများရှိခဲ့ခြင်း၊ စိုက်ပျိုးမြေပျက်စီးခြင်း၊ စိုက်ပျိုးသီးနှံအထွက်နှုန်း လျော့ကျခြင်း၊ ရေကြီးရေလျှံမှုကြောင့် တံတားများ၊ လမ်းများပျက်စီးခြင်းနှင့် လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်ခြင်းများကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်ကာ ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ပို့ဆောင်ဆက်သွယ်ရေး ခက်ခဲသည့်အတွက် သယ်ယူပို့ဆောင် စရိတ် မြင့်တက်ခြင်း၊ ပြည်တွင်းလောင်စာဆီဈေးနှုန်းများ မြင့်တက်လာသောကြောင့် သယ်ယူပို့ ဆောင်စရိတ် မြင့်တက်ခြင်းစသည့် အကြောင်းရင်းများကြောင့် ကုန်စည်ဈေးနှုန်းများ သိသိ သာသာ မြင့်တက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

၈။ ထို့အပြင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာလည်း ယခင်နှစ် အလား တူကာလနှင့်နှိုင်းယှဉ်လျှင် မြင့်တက်လာသကဲ့သို့ ယခင်လနှင့် နှိုင်းယှဉ်ပါကလည်း သိသိသာသာ မြင့်တက်လာသည်ကိုတွေ့ရှိရပါသည်။ ဒေါ်လာဈေးနှုန်းမြင့်တက်လာခြင်းသည် သွင်းကုန်အပေါ် အကျိုးသက်ရောက်မှုများပြီး၊ စားသုံးကုန်စည်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စားသုံးသူ အပေါ်ထိခိုက်မှုဖြစ်စေပါကြောင်းတင်ပြအပ်ပါသည်။

ဇယား(၃)အဓိကကျသောကုန်ပစ္စည်းများ၏ လက်လီဈေးနှုန်းပြောင်းလဲမှုများ

(၂၀၁၈ ခုနှစ်၊ ဩဂုတ်လ)

အမှတ်စဉ်	ကုန်ပစ္စည်း	အမျိုးအစား	အချိန်အတွယ်	၂၀၁၈ ခုနှစ်		၂၀၁၇ ခုနှစ် ဩဂုတ်လ (ကျပ်)	ယခင်လ နှင့်နှိုင်း ယှဉ်လျှင် ပြောင်းလဲသည့် %	ယခင်နှစ် အလားတူလ နှင့် နှိုင်းယှဉ် လျှင်ပြောင်းလဲသည့် %
				ဇူလိုင်လ (ကျပ်)	ဩဂုတ်လ (ကျပ်)			
၁	ဆန်	ဧည့်မထ (၃၅%)	ပြည်	၁၄၃၃.၃၉	၁၄၆၈.၃၀	၁၃၁၇.၅၄	၂.၄၃	၁၁.၄၄
၂	မြေပဲဆီ	ပြည်တွင်း	ပိဿာ	၅၆၆၆.၁၈	၅၈၀၈.၇၀	၅၂၇၄.၄၄	၂.၅၂	၁၀.၁၃
၃	နှမ်းဆီ	ပြည်တွင်း	။	၅၈၆၁.၁၁	၅၉၅၃.၀၉	၅၆၀၆.၂၁	၁.၅၇	၆.၁၉
၄	စားအုန်းဆီ	နိုင်ငံခြား	။	၂၀၄၂.၂၁	၂၁၁၉.၄၁	၂၁၃၀.၄၃	၃.၇၈	-၀.၅၂
၅	ကြက်သား	အကောင်လိုက်	ပိဿာ	၆၉၅၅.၁၃	၇၀၁၆.၇၃	၆၆၄၃.၆၀	၀.၈၉	၅.၆၂
၆	ဝက်သား	ပေါင်သား	။	၉၃၁၃.၆၁	၉၃၇၀.၆၁	၈၅၉၂.၄၇	၀.၆၁	၉.၀၆
၇	အမဲသား	အရိုးလွတ်	။	၁၀၈၆၅.၅၇	၁၁၁၀၀.၀၀	၁၀၅၇၅.၁၂	၂.၁၆	၄.၉၆
၈	ဘဲဥ	အလတ်စား	၁၀လုံး	၁၆၂၇.၃၇	၁၆၉၀.၇၃	၁၆၃၉.၃၅	၃.၈၉	၃.၁၃
၉	ကြက်ဥ	။	။	၁၂၉၀.၈၄	၁၃၅၃.၁၆	၁၁၅၃.၆၃	၄.၈၃	၁၇.၃၀
၁၀	ငါးခူ	အလတ်စားအရွယ်	ပိဿာ	၈၈၁၁.၆၇	၈၆၂၃.၈၉	၈၀၀၅.၅၉	-၂.၁၃	၇.၇၂
၁၁	ငါးရံ	။	။	၈၄၆၂.၁၈	၈၅၅၉.၀၇	၈၀၂၀.၆၃	၁.၁၄	၆.၇၁
၁၂	ငါးမြစ်ချင်း	။	။	၄၄၅၃.၁၃	၄၄၃၂.၁၄	၄၅၃၂.၅၈	-၀.၄၇	-၂.၂၂
၁၃	ပုစွန်ခြောက်	။	။	၃၀၄၀၅.၅၃	၃၀၇၄၄.၆၈	၂၇၆၆၃.၀၉	၁.၁၂	၁၁.၁၄
၁၄	ငါးရံခြောက်	။	။	၂၈၉၇၈.၈၂	၂၉၂၈၄.၂၄	၂၇၀၄၁.၅၈	၁.၀၅	၈.၂၉
၁၅	ရေကျိုငါးပိ	သုံးဦးစပ်	ပိဿာ	၃၃၀၆.၆၄	၃၃၀၈.၈၅	၃၁၅၉.၃၈	၀.၀၇	၄.၇၃
၁၆	ခရမ်းချဉ်သီး		။	၁၇၂၁.၂၂	၁၂၄၂.၄၄	၁၁၁၃.၁၄	-၂၇.၈၂	၁၁.၆၂
၁၇	ကုလားပဲခြမ်း		။	၂၃၈၆.၈၉	၂၄၆၄.၅၀	၃၁၇၁.၉၁	၃.၂၅	-၂၂.၃၀
၁၈	အာလူး	အလတ်စားအရွယ်	။	၁၀၆၁.၉၀	၁၀၉၆.၁၈	၁၀၇၅.၂၀	၃.၂၃	၁.၉၅
၁၉	ကြက်သွန်ဖြူ	ဥတစ်လုံး	။	၂၄၉၁.၃၅	၂၃၄၅.၈၆	၄၆၈၈.၉၇	-၅.၈၄	-၄၉.၉၇
၂၀	ကြက်သွန်နီ	ဥကြီး	။	၉၉၈.၀၀	၉၇၇.၂၀	၁၈၅၀.၂၀	-၂.၀၈	-၄၇.၁၈
၂၁	လုံချည်	၂/၆၄-ကျားဝတ်	ထည်	၄၇၈၆.၈၈	၄၈၁၇.၃၈	၄၆၅၆.၇၉	၀.၆၄	၃.၄၅
၂၂	သားရေပိနပ်	အလတ်စား	ရံ	၅၁၃၉.၇၄	၅၁၅၇.၆၂	၅၀၅၂.၁၆	၀.၃၅	၂.၀၉
၂၃	ရွှေထည်ပစ္စည်း	၁၅ပဲရည်	ကျပ်သား	၈၉၀၄၉၄.၂၅	၈၉၇၉၇၄.၇၈	၈၅၉၅၆၅.၃၃	၀.၈၄	၄.၄၇
၂၄	ထင်း		ပိဿာ	၃၂၀.၈၅	၃၂၀.၈၅	၂၉၃.၃၇	၀.၀၀	၉.၃၇
၂၅	မီးသွေး		။	၆၂၈.၇၃	၆၃၇.၉၀	၅၉၁.၃၂	၁.၄၆	၇.၈၈
၂၆	ဖယောင်းတိုင်	၃၂-တိုင်	ထုပ်	၄၁၄.၄၇	၄၁၅.၇၉	၄၀၂.၂၀	၀.၃၂	၃.၃၈
၂၇	ဘတ်စ်ကားခ	မြို့တွင်း	-	၁၀၄၉.၁၂	၁၀၄၉.၁၂	၉၁၁.၄၀	၀.၀၀	၁၅.၁၁
၂၈	ဒီဇယ်ဆီ		ဂါလံ	၄၃၃၃.၅၇	၄၄၇၀.၈၆	၃၁၉၉.၇၆	၃.၁၇	၃၉.၇၂
၂၉	ဓာတ်ဆီ		ဂါလံ	၄၂၅၄.၄၁	၄၄၁၅.၉၀	၃၃၆၈.၁၀	၃.၈၀	၃၁.၁၁